



Universal Declaration of Human Rights

ကမ္မာလူအခွင့်အရေးကြေညာတင်း

Gounyie soi maihji litha o nyie hun liamzian

ဂုဏ်ဝမ်ပိုညီ(နာဂ)

Universal Declaration of Human Rights

ကမ္မာလူအခွင့်အရေးကြညာတတ်း

Gounyie soi maihji litha o nyie hun liamzian

ဂုဏ်ဝမ်ပိုညီ၊ (နာဂ)

မြန်မာစာတမ်း

ပထဗ္ဗာကြိုင်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ

ရက်စွဲ ၁၀ (နာဂါ)

အုပ်စောင် - ၄၀၀

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့်
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းတို့မှ
ပူးပေါင်းသာသာပြန်ဆို၍
မြန်မာနိုင်းအမျိုးသားလူ့အခွင့်အခြေးကော်မရှင်မှ
အဆုံးထုတ်ဝေသည်။

စကားချိုး

၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ကမ္မာ့လူအခွင့်အရေး ကြေညာစာတမ်းကို အတည်ပြုချုမှုတ်၍ ထုတ်ပြန်ကြညာခဲ့သည်။ ကြေညာစာတမ်း၏ စာသားအပြည့်အစုံကို နောက်စာမျက်နှာများတွင် ဖော်ပြထားပါသည်။ ဤကဲ့သို့ သမိုင်းဝင် လုပ်ဆောင်ချက်ကို ဆောင်ရွက်ပြီး နောက် ကုလသမဂ္ဂအထွေထွေညီလာခံက ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးအား ဤကြေညာစာတမ်း၏ စာသားကို အများပြည်သူတို့ သိရှိစေရေးအတွက် ဆောင်ရွက်ရန်နှင့် နိုင်ငံများ သို့မဟုတ် နယ်မြေများ၏ နိုင်ငံရေးအဆင့်အတန်းကို ခွဲခြားမှု မပြုဘဲ၊ အဓိကအားဖြင့် ကျောင်းများနှင့် အခြားပညာပေးရေးအဖွဲ့အစည်းများတွင် ကြေညာစာတမ်းကို ဖြန့်ချိပေးစေရန်၊ မြင်သာအောင် ပြသထားစေရန်၊ ဖတ်ကြားစေရန်နှင့် အဓိပ္ပာယ် ရှင်းလင်းဖော်ပြစေရန် ပန်ကြားခဲ့သည်။

သို့ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်သည် ကမ္မာ့လူအခွင့်အရေး ကြေညာစာတမ်းကို အက်လိပ်သာသာမှ မြန်မာသာသာသို့ ပြန်ဆိုလျက် ထုတ်ပေါ်ခြန့်ချိလိုက်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်

Ngo than zii

1948 pon, zali sai nai, zajikhou sai, mong o gousoi maihji litha onyehun liamzian ne jizou-e khamlouh. Okham loh maih lahiat opamsi nung ophi siam mong o nyi hun tai, nung tade voi-e hile maih kikihai ojizougam mong ha maih khiamkhan opam si a nung o nyie hun siam ne maihji pamsi a nyi a litha tha gousoi litha deteinyiu khiamkhan khiamkhan kiki dejianpok e, otongtong lahiat jiam nai oma omoin onyihun hoi huh a nung lahiat ne thon pouan a litha nyi e zian tei a nai ve a o that ne nyi la a litha voi- e hi.

Nung lou jijou-e khaman maihlai nahli gou so soi maihji litha onyiehun liamzian lahiat ne maih thou huh ngo mong maih ne khaman ngo pokli.

ကန္တာလူအခွင့်အရေးကြညာစာတမ်း

နိဒါန်း

လူသားအားလုံး၏ မွေးရာပါ ဂုဏ်သိက္ဌာနှင့် တန်းတူညီမျှရှိ
ပြီး ဖယ်ရှားထုတ်ပယ်၍ မရသောအခွင့်အရေးများကို အသိအမှတ်ပြု
ခြင်းသည် ဤကန္တာပေါ်တွင် လွတ်လပ်မှု၊ တရားမျှတမ္မနှင့် ဤမ်းချမ်း
မှတို့အတွက် အခြေခံအုတ်မြစ်ဖြစ်သောကြောင့်လည်းကောင်း၊

လူအခွင့်အရေးကို အလေးမထား မထိမဲ့မြင်ပြုခြင်းသည်
လူသားတို့၏ အကောင်းအဆိုး အကြောင်းအကျိုး ဆင်ခြင်နိုင်စွမ်း
ကို ဖျက်ဆီးသည့် ရှင်းစိုင်းရက်စက်သော အပြုအမှုများ ဖြစ်ပေါ်စေခဲ့
သောကြောင့်လည်းကောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊
လွတ်လပ်စွာ သက်ဝင်ယုံကြည်ခွင့်၊ ကြောက်ချုပ်ခြင်းနှင့် ချို့တဲ့ခြင်းမှ
လွတ်ကင်းခွင့်တို့ကို ရရှိခံစားရမည့် လူဘာ်လောကတစ်ရပ် ပေါ်
ပေါက်လာရေးကို သာမန်လူသားအားလုံး၏ အမြင့်မားဆုံးသော
မျှော်မှန်းချက်အဖြစ် ကြညာပြီးဖြစ်သောကြောင့်လည်းကောင်း၊

အာဏာသုံး၍ တရားလက်လွတ် အုပ်ချုပ်မှုနှင့် ဖိန္ဒြပ်ချုပ်ချယ်
မှတို့ကို လူသည် နောက်ဆုံးနည်းလမ်းအနေဖြင့် ဆန်ကျင်ပုန်ကန်
သည့် အခြေအနေသို့ မရောက်ရှိစေရေးအတွက် လူအခွင့်အရေးကို
ဥပဒေစိုးမိုးမှုဖြင့် ကာကွယ်ပေးရန် မဖြစ်မနေ လိုအပ်သောကြောင့်
လည်းကောင်း၊

နိုင်ငံချင်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုဖွံ့ဖြိုးရေးကို မြှင့်တင်
ရန် မဖြစ်မနေလိုအပ်သောကြောင့်လည်းကောင်း၊

Gounyie soi maihji litha o nyie hun liamzian Ojaluh

Osatlizyim maih tet ja-e nai jiam khou mong ziluh-e maihji opamsi zak a lo thi jiezou-e gai a litha nung gou so soi mong o mian mouang doum, otha, nai noakmi litha ozitong hoakngam ne.

Mian o mouang siao ne teh devetian dezapzian maih ne maih ji demi omi maih ne hengluh a litha oluh thei an ki a hihouang ne jang-e Mian o mouang siao tadei holuh a, mian siao e mouanglam a ohat ne nai dengoi detao maih mong o tha khou a maihji opamsi zapzian litha tha odiang othat tou omi nyihun at.

Ngokham zou kouang tai-e oliam dethamong o ganki luhjaole maih ne teh gonghi-e devi tian dethi a litha mian omouang siao otha mong o kamhi kiu a lithatha opoutong.

Khiamkhan huh jizou-e khakhu a litha opoutong.

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ပြည်သူအပေါင်းတို့သည်
အမြေခံလူအစွင့်အရေး၊ လူဂုဏ်သိက္ခာနှင့် တန်ဖိုး၊ အမျိုးသားနှင့်
အမျိုးသမီး တန်းတူအစွင့်အရေးရှိမှုတို့ကို ငှုံးတို့ သက်ဝင် ယုံကြည်
ကြောင်း ကုလသမဂ္ဂပဋိညာဉ်၌ ထပ်မံအတည်ပြုခဲ့ပြီး၊ ပိုမိုကျယ်ပြန့်
သည့် လွှတ်လပ်မှုတွင် လူမှုရေးတိုးတက်ရေးနှင့် လူဘဝအဆင့်
အတန်း တိုးတက်ကောင်းမွန်ရေးတို့ကို မြင့်တင်ရန် သန္တိက္ခာန်ချုပြုး
ဖြစ်သောကြောင့်လည်းကောင်း၊

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့သည် ကုလသမဂ္ဂအဖွဲ့နှင့် ပူးပေါင်း
၍ လူအစွင့်အရေးနှင့် အမြေခံလူတ်လပ်စွင့်များကို ကာမ္ဘာတစ်ဝန်း
လုံးက ပိုမိုမြှင့်တင် လေးစားလိုက်နာ ကျင့်သုံးကြစေရေးအတွက်
ဆောင်ရွက်မည်ဟု ကတိပြုပြီးဖြစ်သောကြောင့်လည်းကောင်း၊

အဆိုပါ လူအစွင့်အရေးနှင့် လွှတ်လပ်စွင့်များကို အတူတကွ
နားလည်မှုရှိခြင်းသည် ဤကတိကဝတ်ကို အပြည့်အဝ အကောင်
အထည်ဖော်စေရေးအတွက် အရေးကြီးဆုံးဖြစ်သောကြောင့်လည်း
ကောင်း၊

Gou soi mong o maijji ne zaklizak vi-zian ho-e nai mai-maihlou zak a lothi-e mouanglam ho-e thi alitha khamluh. Maijji gaigai kha khu a lithatha maijji ne khakhu a lithatha hoizian a.

Ojizou gam mong o ha maih khiamkhan huh a ojizouhoi netehhoilut-e maijji omouangsiao tong nehuh gouso soi pamsi o vizian-e ganki-e tehthaluh hou.

Nung maijji omouangsiao ne zou-e nyila nungnyiluh limaih ne ojousi-e voi-e ganki a litha tiang a teh opoutong.

လူတိုင်း၊ အဖွဲ့အစည်းတိုင်းက ဤကြညာစာတမ်းကို အစဉ်
နှလုံးသွင်းလျက် ကမ္မာတစ်ဝန်းလုံးတွင် အဆိုပါအခွင့်အရေးများနှင့်
လွတ်လပ်ခွင့်များကို လေးစားကြဖော်နှင့် သင်ကြားခြင်း၊ အသိပညာ
ပေးခြင်းဖြင့် အားထုတ်ကြဖော်နှင့်အတွက်လည်းကောင်း၊ ကုလသမဂ္ဂ
အဖွဲ့ဝင်နိုင်ငံများနှင့် တိုနိုင်ငံတို့၏ စီရင်ပိုင်ခွင့်အာဏာအောက်ရှိ
နယ်ပယ်အတွင်းမှ တိုင်းသူပြည်သားများက အဆိုပါအခွင့်အရေးနှင့်
လွတ်လပ်ခွင့်များကို ကျယ်ပြန့်ထိရောက်စွာ အသိအမှတ်ပြုလိုက်နာ
ကျင့်သုံးဖော်နှင့်အလို့ဌာ နိုင်ငံတွင်းနှင့် နိုင်ငံတကာအဆင့်တို့တွင်
အဆင့်ဆင့် တိုးတက်သော အစီအမံများဖြင့် အားထုတ်ကြဖော်
အတွက်လည်းကောင်း ရည်ရွယ်လျက်၊ နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်း
တို့ အောင်မြင်မှုရရှိရန် ဆောင်ရွက်ကြရမည့် အားလုံးနှင့်ဆိုင်သော
စံတစ်ရပ်အဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံက ဤကမ္မာလူ
အခွင့်အရေးကြညာစာတမ်းကို ယခုထုတ်ပြန့်ကြညာလိုက်သည်။

အပိုဒ် ၁

လူသားအားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး
ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရည်တူရှိကြသည်။ လူတို့၏
ဆင်ခြင်တုံးတရားနှင့် အမှားအမှန်ဆဖန်ပိုင်းခြားနိုင်သော အသိဉာဏ်
ရှိကြ၍၊ တစ်ဦးကိုတစ်ဦး ညီရင်းအစ်ကို စိတ်ဓာတ်ဖြင့် ဆက်ဆံ
ကျင့်သုံးသင့်သည်။

Maihji pamsi nai ohoipamsi huh a nung onyi hun lahiat ne nyiluh-e teh gouso soi khiamkhan pamsi a vi-zian a litha sim. Nyihun-e teh kouji-e voi a thalitha ojizougam mong o ha maih khiamkhan huh a ouamkhiamkhan ne mong gai maih maihji huh a mian o mouangsiao ne ve-zian-e ganki a lithatha nung khiamkhan ne mong o lou dejao-e khankhu-e ganki a lithatha kouzou a odiang tou khiamkhanpamsi maihji pamsi othahiao zap ganki alithatha opamsi a nyi-e Gounyie soi maih ji litha o nyie hun liamzian lahiat ne jang-e nyihun.

Ngogao 1

Maihji opamsi osatlinyim nyieuja-e den odiang hai degai, nai zaklizak haove-e gai, maihji ne mong ooohou luh hi a maih ne nai demi omi nyi a maih onyi mouangdiang gai zaklizak deilino dadei-e noi alou gai.

အပိုဒ် ၂

လူတိုင်းသည် လူမျိုး၊ အသားအရောင်၊ အမျိုးသား၊ အမျိုးသမီး၊ ဘာသာစကား၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံရေး သို့မဟုတ် အခြား အယူအဆ၊ နိုင်ငံသား သို့မဟုတ် လူမှုအဆင့်အတန်းနှင့်ဆိုင်သော ကော်မြတ်၊ ပစ္စည်းဥစ္စာဂုဏ်၊ မျိုးရိုးဇာတိဂုဏ်နှင့် အခြားအဆင့်အတန်း စသည့် ခွဲခြားမှုမျိုး၊ မရှိစေဘဲ ဤကြေညာစာတမ်းတွင် ဖော်ပြပါရှိ သည့် အခွင့်အရေးနှင့် လွတ်လပ်ခွင့် အားလုံးကို ခံစားခွင့် ရှိသည်။ ထိုပြင် လူတစ်ဦးတစ်ယောက် နေထိုင်ရာ နိုင်ငံ သို့မဟုတ် နယ်မြေ ဒေသသည် အချုပ်အခြားအာဏာပိုင် လွတ်လပ်သည့်နယ်မြေဖြစ်စေ၊ ကုလသမဂ္ဂ ထိန်းသိမ်းစောင့်ရှုဗာက်ခံနယ်မြေဖြစ်စေ၊ ကိုယ်ပိုင်အပ်ချုပ်ခွင့်အာဏာ မရရှိသောနယ်မြေဖြစ်စေ သို့မဟုတ် အချုပ်အခြားအာဏာ တစ်စုံတစ်ရာ ကန်သတ်မှု ရှိသည့်နယ်မြေဖြစ်စေ ယင်း၏ နိုင်ငံရေး၊ စီရင်ပိုင်ခွင့် သို့မဟုတ် နိုင်ငံတကာအဆင့်အတန်း တစ်ခုခု ကို အခြေပြပါ၍ ခွဲခြားမှု မပြုလုပ်ရ။

အပိုဒ် ၃

လူတိုင်းတွင် အသက်ရှင်သနခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်လုံခြုံမှု ရွှေ့ခွင့် ရှိသည်။

အပိုဒ် ၄

မည်သူ့ကိုမျှ ကျေးကျွန်းအဖြစ် သို့မဟုတ် ကျေးကျွန်းကဲ့သို့ မပြုရ။ ကျွန်းပြုခြင်းနှင့် ကျွန်းအရောင်းအဝယ်ပြုခြင်းပုံစံ အားလုံးကို ပိတ်ပင်တားမြှုပ်ရမည်။

အပိုဒ် ၅

မည်သူ့ကိုမျှ ည်းပန်းနှိပ်စက်ခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော၊ လူသိကွာ ညီးနှစ်းစေသော ပြုမှုဆက်ဆံခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်း မပြုရ။

Ngogao 2

Maihjipamsi nai maihlai, heilinyie, maihlo mai, ngo, oziam kham, osilivoi, nai oma othat maihji opouanglinyim gaigai maih thongjou maihthou maih nye dejianpok a litha nung onyihun siam ne mong o ha. Maihji Omouangsiao opamsi houluh a hiao tai, nunglodejao-e maih zaklizak noi-e gai maih khiamkhan othang dekhoapjimaih othanglopule ojizou ogam a hoi-e ganki le maih othang lopule, mian noakhang othang deteilougaipule oma ohoizak a kiapjitou-e othang gailoupule khamkiu a nai gou so soi khiamkhan tehtao-e ijianpok-a.

Ngogao 3

Maihji pamsi zagai-gai a, mian omouang siao mong o mouangjam-e noi a gai.

Ngogao 4

Hiao tehloupule jiamgai a nai jiamgaitah de-e dathi, jiamgai tadegankilemai h nai jiamgaijian lemai huh opamsiteh kiap a gai.

Ngogao 5

Hiaoteh loupule demi-o khoapji kiu-e nai laijoi-e maihjie devi-zian maihgong degai-e nai okhoapjikiu-e iganki a.

အပိုဒ် ၆

လူတိုင်းသည် ဥပဒေအရာ၏ လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့် နေရာတိုင်း
တွင် အသိအမှတ်ပြုခြင်းကို ခံယူပိုင်ခွင့် ရှိသည်။

အပိုဒ် ၇

လူအားလုံးတို့သည် ဥပဒေအရာ၏ တန်းတူရည်တူရိုကြပြီး ဥပဒေ၏
တန်းတူ ကာကွယ်စောင့်ရှောက်မှုကို မည်သည့် ခဲ့ခြားဆက်ဆံမှုများ
မရှိစေဘဲ ခံစားပိုင်ခွင့် ရှိသည်။ ဤကြေညာစာတမ်းကို ဖောက်ဖျက်
၍ ခဲ့ခြားဆက်ဆံခြင်းမှုလည်းကောင်း၊ ထိုသို့ ခဲ့ခြားဆက်ဆံရန်
လုံးဆော်ခြင်းမှုလည်းကောင်း တူညီသော ကာကွယ်စောင့်ရှောက်မှု
ကို ခံစားပိုင်ခွင့် ရှိသည်။

အပိုဒ် ၈

လူတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် ဥပဒေအရ ၄၄း
အား ခံစားခွင့် ပြုထားသည့် မှုလအခွင့်အရေးများကို ဖောက်ဖျက်
ခြင်း ခံရလျှင် ထိုသူသည် စီရင်ပိုင်ခွင့်ရှိသော နိုင်ငံတော်ခုရုံးများ၏
ထိရောက်သော ကုစားပေးမှုကို ရပိုင်ခွင့် ရှိစေရမည်။

အပိုဒ် ၉

မည်သူများ မတရားဖမ်းဆီးခြင်း၊ မတရားချုပ်နောင်ခြင်း သို့မဟုတ်
မတရား ပြည်နှင်ခြင်း မခံစေရ။

အပိုဒ် ၁၀

လူတိုင်းသည် ၄၄း၏ အခွင့်အရေးနှင့် တာဝန်ရှိမှုများကို အဆုံး
အဖြတ်ခံရာတွင်လည်းကောင်း၊ ၄၄းအပေါ် ပြစ်မှုကြောင်းအရ
စွပ်စွဲချက်ကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း လွှတ်လပ်၍
ဘက်လိုက်မှုမရှိသော တရားရုံးတစ်ရပ်က အများပြည်သူရှေ့မှောက်
တွင် တရားမျှတစ္ဆေးကြားနာစစ်ဆေးခြင်းကို တန်းတူရည်တူအပြည့်
အဝ ရပိုင်ခွင့် ရှိသည်။

Ngogao 6

Ngokham ne jang-e Maihjipamsi maihjizagai zak teh zapzian-e denthalo neh vezian hou-e thi a lugai.

Ngogao 7

Ngokham ne mong o maihjipamsi zak a louthive-zian hou-e thi a gai. Nung onyi hun lahiat ne ovitian degai-e jianpoklimaih ne mong o jizou-e gai a nai dejianpok-e thi lou gai.

Ngogao 8

Maihjipamsi ngokkhamsiam devi-zian-e hihouang nyi khiamkhan ne mong o mihkhamkiu othang ngoi-e khamkiu a oliam gai.

Ngogao 9

Hiao dehloupule mihdegai-e thah, mih detha-e o gai jiam mong o tou, nai oliamdetha mong noi a oliam a gai.

Ngogao 10

maihipamsi litha mihkham a salai gai huh a khatheikhami delou-e otha ne mong o mihkhamlemai huh ah mihkham thang ne mong o maihpamsikha otha ne mong o nyihun a lou gai.

အပိုဒ် ၁၁

(၁) ပြစ်မှုတစ်ရပ်ဖြင့် တရားစွဲဆိုခံရသော လူတိုင်းသည် စွပ်စွဲခံရသည် ပြစ်မှုအတွက် စုစုပေါင်း လိုအပ်သည့် အာမခံချက်ရှိသော၊ အများပြည်သူ ရွှေမှားကို စစ်ဆေးသောတရားရုံးက ဥပဇ္ဇိုင် အညီ ကြေားနာစစ်ဆေးပြီး ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်မှ မခံရမရှင်း အပြစ်မဲသူဟူ၍ မှတ်ယူခြင်း ခံထိက်သည့် အခွင့်အရေး ရှိသည်။

(၂) ပြစ်မှုကျူးလွန်သည့်အချိန်တွင် ပြည်တွင်းဥပဇ္ဇိုင်အရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာဥပဇ္ဇိုင်အရဖြစ်စေ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက် မှ တစ်ရပ်သည် ပြစ်မှု မမြောက်ပါက ထိပြုလုပ်မှု သို့မဟုတ် ပျက် ကွက်မှုအတွက် မည်သူမျှ အပြစ်မရှိစေရ။ ပြစ်မှုကျူးလွန်သည် အချိန်ကာလတွင် ထိုက်သင့်စေနိုင်သော ပြစ်ဒဏ်ထက် ပိုမိုကြီးလေး သော ပြစ်ဒဏ်ကို ထိုက်သင့်စေခြင်း မရှိစေရ။

အပိုဒ် ၁၂

မည်သူမျှ မိမိ၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်၊ မိသားစု၊ နေအိမ် သို့မဟုတ် စာပေးစာယူကိစ္စရပ်များတွင် မတရားဝင်ရောက်စွက် ဖက်ခြင်းကိုလည်းကောင်း၊ မိမိ၏ ဂုဏ်သိက္ဌာနှင့် ထင်ပေါ်ကျော် ကြားမှုအား ပုတ်ခတ်ခြင်းကိုလည်းကောင်း မခံရစေရ။ လူတိုင်းသည် ထိုသို့ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ပုတ်ခတ်ခြင်းတို့မှ ဥပဇ္ဇိုင်အကာအကွယ်ရပိုင်ခွင့် ရှိသည်။

အပိုဒ် ၁၃

(၁) လူတိုင်းတွင် နိုင်ငံ၏ နယ်နိမိတ်အတွင်း၌ လွတ်လပ်စွာ သွားလာရွှေပြောင်းခွင့်နှင့် နေထိုင်ခွင့် ရှိသည်။

Ngogao 11

(1). Ophozak jang-e mihloutou-e gailemai nung ne luhtha a litha mih neteh salailuh kiu a maih, maihjipamsi kha o mikhamthang ne mong o ophogaiteh munyihun tehtao-e nyu mih agai teh ngo a oliam gai.

(2). Mihlamtiao ne mong o khiamkhan ngo kham nai gouso soi ngokham jang-e opo opho gai teh dezap zian nyu hiao loupule mih igai ai. Nung mihlamtiao ne mong o mikhophup-e mihsalai ne hiao a ithi ai.

Ngogao 12

Hiao a loupule mian omouang siao, jiam mouang, jiam deteinyi onyihun gaigai mihgoungokhou a liam-e thangmang luhjao ganki a itha ai. Maihjipamsi a nung tahdei-e mikhoungokhou liam-e ganki nyi nung ngokham jang- luhtha kiu hiao tai.

Ngogao 13

(1). Maihjipamsi khiamkhan ne mong o momo mouang siao-e jaki-e khu a noi a oliam gai.

(၂) လူတိုင်းတွင် မိမိ၏ နိုင်ငံအပါအဝင် မည်သည့်နိုင်ငံမှုမဆို ထွက်ခွာပိုင်ခွင့်နှင့် မိမိ၏ နိုင်ငံသို့ ပြန်လာပိုင်ခွင့် ရှိသည်။

အပိုဒ် ၁၄

(၁) လူတိုင်းသည် ဖိစီးနှုပ်စက်မှုမှ လွတ်ကင်းရန် အခြားနိုင်ငံများ၏ ခိုလှုံးခွင့်ကို တောင်းခံပိုင်ခွင့်နှင့် ရရှိခဲ့စားပိုင်ခွင့် ရှိသည်။

(၂) နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှုများ သို့မဟုတ် ကုလသမဂ္ဂ၏ ရည်ရွယ်ချက်နှင့် အခြေခံမှုများကို ဆန့်ကျင်သော ပြုလုပ်မှုများ အပေါ် အကြောင်းပြု၍ အမှန်တကယ် ဖြစ်ပေါ်လာသည့် တရား စွဲဆိုမှုများတွင် အထက်ပါအခွင့်အရေးကို ကိုးကားအသုံးပြုခွင့် မရှိ စေရ။

အပိုဒ် ၁၅

(၁) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။

(၂) မည်သူမျှ မိမိ၏ နိုင်ငံသားဖြစ်မှုကို မတရားရပ်သိမ်းခြင်း မခံရ စေရ။ မိမိ၏ နိုင်ငံသားဖြစ်မှု ပြောင်းလဲနိုင်သည့် အခွင့်အရေးကို လည်း ပြင်းပယ်ခြင်း မခံရစေရ။

အပိုဒ် ၁၆

(၁) အရွယ်ရောက်ပြီးသော ယောက်ဌားနှင့် မိန်းမတို့တွင် လူမျိုး၊ နိုင်ငံသား သို့မဟုတ် ကိုးကွယ်သည့်ဘာသာကို အကြောင်းပြု၍ ကန့်သတ်ချက် တစ်စုံတစ်ရာ မရှိစေဘဲ ထိမ်းမြားလက်ထပ်ပိုင်ခွင့် နှင့် မိသားစု ထူထောင်ပိုင်ခွင့် ရှိသည်။ ငှုံးတို့သည် လက်ထပ်ရာ တွင်လည်းကောင်း၊ အကြောင်လင်မယားအဖြစ် ပေါင်းသင်းနေစဉ်တွင် လည်းကောင်း၊ ကွာရှင်းပြတ်စဲသည့်အခါတွင်လည်းကောင်း တန်းတူ ရည်တူ အခွင့်အရေးများ ရှုခွင့်ရှိသည်။

(2). Maihjipamsi maih khiamkhan gousoi mong o le zoulizii jaki a hiao tai, nai mian goisoi mong o le khule hi jaki a hiao tai.

Ngogao 14

- (1). Maihjipamsi okoupji ne mong o thakhu a litha maih khiamkhan mong noi ha a litha oliam hiao luh gai.
- (2). Mian otha ne oliamdetha ne mong o dekiu-an litha nai den otha gai nung mong o noi a lou gai.

Ngogao 15

- (1). Maihjipamsi khiamkhan maihji zakteh noi a lou gai.
- (2). Hiao a lopule momokhiamkhan maihji ne luhjao-e wan-an itha ai. Mian mouangsiao mian haohoun ne kiapji-e tou-an itha ai.

Ngogao 16

- (1). Jiamkhouzang a otiao tao at maih maihlosolimaiso huh maihlai nai ziamkhamkiki nah dejianpok-e jiamkhouzang a tha tai. Jiamkhouzang at nyi, jiamkhou zak a thi gam at nyi nai pouang hou an tiao mong o zaklizak mouangjam thihou a oliam ai.

(၂) သတိသာ:နှင့် သတိသမီး နှစ်ညီးနှစ်ဖက်တို့၏ လွတ်လပ်သော သဘောဆန္ဒ အပြည့်အဝရှိမှုသာလျှင် ထိမ်းမြားလက်ထပ်ခြင်း ပြုရ မည်။

(၃) မိသာ:စုသည် လူအဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့
ဖြစ်ပြီး လူအဖွဲ့အစည်းနှင့် နိုင်ငံတော်၏ ကာကွယ်စောင့်ရှုံးကို
ခံစားပိုင်ခွင့် ရှိသည်။

အရိယာ

(၁) လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့် စုပေါင်း၍သော်လည်းကောင်း ပစ္စည်းဥစ္စာကို ပိုင်ဆိုင်ခွင့်ရှိသည်။
 (၂) မည်သူမျှ မိမိပိုင်ပစ္စည်းဥစ္စာကို မတရားသိမ်းယူခြင်း မခံတိုက်စေရ။

ଅଧ୍ୟେତ୍ର ଚଠ

လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ခွင့်၊ အမှားအမှန် ဝေဖန်ပိုင်း
ခြားခွင့်နှင့် ကိုးကွယ်ခွင့် ရှိသည်။ အဆိုပါ အခွင့်အရေးများတွင်
မိမိကိုးကွယ်သည့်ဘာသာ သို့မဟုတ် သက်ဝင်ယုံကြည်ချက်ကို
လွတ်လပ်စွာ ပြောင်းလဲခွင့်အပြင်၊ တစ်ဦးချင်းဖြစ်စေ၊ အများနှင့်
စုပေါင်း၍ဖြစ်စေ မိမိကိုးကွယ်သည့်ဘာသာ သို့တည်းမဟုတ်
သက်ဝင်ယုံကြည်မှုကို အများပြည်သူ ရှုံးမောက်၍ဖြစ်စေ၊ သီးခြား
ဖြစ်စေ လွတ်လပ်စွာ သင်ပြေခွင့်၊ ကျင့်သုံးခွင့်၊ ဝတ်ပြုကိုးကွယ်ခွင့်
နှင့် ဆောက်တည်ခွင့်တို့လည်း ပါဝင်သည်။

(2). Jiamkhouzang a maih maihlosolimaiso oji mouangsiao nyilo jiamkhouzang tha tai.

(3). Maihji litha jiamkhouzang ne o osatlinyim nyija-e gaili at. Nung ne teh maihjiholikhiamkhan na gamkiu a oliam gai.

Ngogao 17

- (1). Maihji pamsi a mianpamta nai deteinyi maihphi ho-e thongjou ne gai a lo gai.
- (2). Hiao a lopule mianthong jou ne oliamdetha ki-an a itha ai.

Ngogao 18

Maihjipamsi a momomounag siao diang a oliam tha atha tehdiantglou-e ziamkham a oliam gai. Nung ne mong o mian a ziamkhamlimaih deteinyi omoanglamlimaih mianmouangli a lou dejao-e, mianpamtaloupule maihphigamholoupule mian a ziamkham limaih deteinyi omouanglamlimaih ne maihji ne kha o, mothilopule mouangsiao nyihun a, ganki a, ziamkham a, ziisou a oliam ha.

အပိုဒ် ၁၉

လူတိုင်းတွင် လွှတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် လွှတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိသည်။ အဆိုပါအခွင့်အရေးများတွင် ထင်မြင်ယူဆ ချက်များကို အနှောင့်အယုက်ကင်းစွာဖြင့် လွှတ်လပ်စွာ စွဲကိုင်ခွင့် အပြင် သတင်းအချက်အလက်နှင့် အတွေးအခေါ် အယူအဆများကို သတင်းမိမိဖော်ပေါ်ရပ်မှုတစ်ဆင့် နယ်နိမိတ် အပိုင်းအခြားမရှိ ရှာဖွေဆည်းပူးခွင့်၊ လက်ခံခွင့်နှင့် ဖြန်ချိခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ၂၀

- (၁) လူတိုင်းတွင် ဌိုမ်းချမ်းစွာ စုဝေးခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့် တို့ကို လွှတ်လပ်စွာ ကျင့်သုံးခွင့် ရှိသည်။
- (၂) အဖွဲ့အစည်းတစ်ရပ်ရပ်တွင် ပါဝင်စေရန် မည်သူ့ကိုမျှ အတင်း အကျပ် မပြုရ။

အပိုဒ် ၂၁

- (၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အစိုးရအဖွဲ့အစည်း၌ တိုက်ရိုက်ဖြစ် စေ၊ လွှတ်လပ်စွာ ရွှေးချယ်သည့် ကိုယ်စားလှယ်များမှုတစ်ဆင့်ဖြစ် စေ ပါဝင်ဆောင်ရွက်ခွင့် ရှိသည်။
- (၂) လူတိုင်းတွင် မိမိနိုင်ငံ၏ ပြည်သူ့ဝန်ထမ်းဖြစ်ရန် တူညီသည့် အခွင့်အရေး ရှိသည်။
- (၃) အစိုးရအုပ်ချုပ်မှုအာဏာသည် ပြည်သူ့ပြည်သားတို့၏ ဆန္ဒ အပေါ် အခြေခံရမည်။ လူတိုင်းပါဝင်၍ တန်းတူညီမျှ ဆန္ဒမဲ့ပေးနိုင် ခွင့်ရှိပြီး လျှို့ဝှက်မဲ့ပေးစနစ်ဖြင့်ဖြစ်စေ၊ အလားတူ လွှတ်လပ်သော မဲ့ပေးစနစ်ဖြင့်ဖြစ်စေ အချိန်ကာလ အပိုင်းအခြားအလိုက် ကျင်းပ သော စစ်မှုန်သည့် ရွှေးကောက်ပွဲများတွင် အဆိုပါဆန္ဒကို ဖော်ထုတ် ရမည်။

Ngogao 19

Maihjipamsi ah mian ah mouangsiao diang a nai moangsiao-e nyihun a oliam gai. Nung oliam ne mong o mian a dianglimaih ne huh toutha-e dianghai a ganki a ngongam ne othatlivat odiang touhuh takjitou nai kiapjitou degai-e nyiluh a nai nyihun a le ha.

Ngogao 20

- (1). Maihjipamsi mouangjam-e gam a nai ohoihou a gamhai a oliam gai.
- (2). Ohoizak mong o ha a litha tha hiaotehloupule nga lou dakouzou.

Ngogao 21

- (1). Maihjipamsi miangousoinoakhang mong o mian ah mouagsiao maih ne toutha henglou-e sihah a oliam gai.
- (2). Maihjipamsi miankhiamkhan ne mong o zitenthi ha a lithatha khatheikhami delou a oliam gai.
- (3). Khiamkhansi gankimaih huh a noakpou omouangsiao ne thi a gai. Maihpamsi a momophathang oliamtha mong o phathangkiu a lou gai.

အပိုဒ် ၂၂

လူတိုင်းတွင် လူအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် လူမှာဘဝ
လုခြုံရေး ရယူပိုင်ခွင့်ရှိသည့်ပြင်၊ မိမိနိုင်ငံ၏ ဖွဲ့စည်းမှုနှင့် အရင်း
အမြစ်တို့အရ အမျိုးသား ကြိုးပမ်းမှုနှင့် နိုင်ငံတကာပူးပေါင်း
ဆောင်ရွက်မှုတို့ဖြင့် မိမိ၏ ဂုဏ်သိက္ဌာနှင့် ကိုယ်ရည်ကိုယ်သွေး
လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်သော
စီးပွားရေး၊ လူမှာရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို ရရှိခံစား
ပိုင်ခွင့် ရှိသည်။

အပိုဒ် ၂၃

(၁) လူတိုင်းတွင် အလုပ်လုပ်ပိုင်ခွင့်၊ မိမိနှစ်သက်ရာ အလုပ်အကိုင်
ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ တရားမျှတျော် အဆင်ပြီမှုရှိ
သော လုပ်ငန်းခွင်အခြေအနေများ ရပိုင်ခွင့်နှင့် အလုပ်လက်မဲ့ဖြစ်
ခြင်းမှ အကာအကွယ် ရပိုင်ခွင့် ရှိသည်။

(၂) လူတိုင်းတွင် တူညီသော အလုပ်အတွက် တူညီသော လုပ်ခ[်]
ကြေးငွေကို ခွဲခြားမှု တစ်စုံတစ်ရာ မရှိစေဘဲ ရပိုင်ခွင့် ရှိသည်။

(၃) အလုပ်လုပ်သည့်လူတိုင်းတွင် မိမိနှင့် မိမိ၏ မိသားစုအတွက်
လူဂုဏ်သိက္ဌာနှင့် ထိုက်တန်သော ဘဝရပ်တည်မှုကို အာမခံနိုင်မည့်
တရားမျှတျော် လျှော်ကန် သင့်မြတ်သော အခကြေးငွေ ရပိုင်ခွင့်
ရှိသည်။ လိုအပ်လျှင် အခြားလူမှာရေး ကာကွယ်စောင့်ရှုံးရောက်မှုများ
ကိုလည်း ဖြည့်စွက်ရရှိ ခံစားပိုင်ခွင့် ရှိသည်။

(၄) လူတိုင်းတွင် မိမိ၏ အကျိုးစီးပွားရေးကို ကာကွယ်ရန်အတွက်
အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့်နှင့် ယင်းသမဂ္ဂများတွင် ပါဝင်
ဆောင်ရွက်ခွင့် ရှိသည်။

Ngogao 22

Maihjipamsi a, haovizak athi-e zapzian a, miankhiamkhan hoi mong o si-e kouji-e gailemai h mianodiangtou khakhu alitha po-e gailimai h souliliam, ovizian nai otuhat zap a lou gai.

Ngogao 23

- (1). Maihjipamsi ah sivoihai a, momomouangsiao mouangjam-e silivoihenglub a, sivoi voianvoi tha a nai sithangdegai maihna sithang kiu a lou gai.
- (2). Maihjipamsi a silivoinemong o ohe omo dejianpok-e thi a oliam gai.
- (3). Sivoilemai h huh a mian nai mianjiamkhou lithtatha young-e thahiao-e noi a omo ohe zap a gai. Punyi omasilivoan voi joule voi hai a aoli am gai.
- (4). Maihjipamsi a miansi olizian zap a litha silie maih hoi hou-e nung hoi mong le ha-e si-si a oliam gai.

အပိုဒ် ၂၄

လူတိုင်းတွင် ကြောင်းကျိုးလျော်ညီစွာ ကန့်သတ်ထားသည့် အလုပ် ချိန်နှင့် လစာဖြင့် ခံစားခွင့်ရှိသော အခါအားလျော်စွာ သတ်မှတ် ထားသည့် အလုပ်အားလပ်ရက်များ အပါအဝင် အနားယူခွင့်နှင့် အားလပ်ခွင့်တို့ကို ခံစားပိုင်ခွင့် ရှိသည်။

အပိုဒ် ၂၅

(၁) လူတိုင်းတွင် အစားအစာ၊ အဝတ်အထည်၊ နေအိမ်၊ ကျွန်းမာရေး စောင့်ရွောက်မှုနှင့် လိုအပ်သည့် လူမှုအထောက်အပံ့များအပါ အဝင် မိမိနှင့် မိမိ၏ မိသားစု ကျွန်းမာရေးနှင့် ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံလောက်သည့် လူနေမှု အဆင့်အတန်းကို ရပိုင်ခွင့်ရှိသည်။ ထိုပြင် အလုပ်လက်မဲ့ဖြစ်ခြင်း၊ ကျွန်းမာရေးချို့တဲ့ခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ မုဆိုးမဖြစ်ခြင်း၊ အသက်အရွယ်အစိမ်းခြင်း သို့မဟုတ် မိမိမတတ်စွမ်းနိုင်သော အခြေအနေများကြောင့် အသက်မွေးဝမ်းကျောင်း မပြနိုင်ခြင်းတို့ ဖြစ်ပေါ်ခဲ့လျှင် ဘဝလုံခြုံမှု ရပိုင်ခွင့် ရှိသည်။

(၂) မိခင်ဘဝနှင့် ကလေးသူငယ်ဘဝတို့တွင် အထူးစောင့်ရွောက်မှု နှင့် ကူညီမှုကို ရပိုင်ခွင့် ရှိသည်။ တရားဝင်လက်ထပ်၍ဖြစ်စေ တရားဝင် လက်မထပ်ဘဲဖြစ်စေ မွေးဖွားလာသော ကလေးအားလုံး သည် တူညီသော လူမှုကာကွယ်စောင့်ရွောက်မှုကို ခံစားခွင့် ရှိသည်။

Ngogao 24

Maihjipamsi a sili voanvoi nai othat toule maih zalisou ne tha a gaile maih ne mong o sivoitiao nai houzatiao mong o houzatiao zap a lou gai.

Ngogao 25

(1). Maihjipamsi a ohailihieu, nailizei, jiam, zagai ne nai pou-e gailemai kiki mouangjam-e noi a thalitha tao-e young-e gaihai a oliam gai. Nungloudejao-e sitthang degai maih, pamdemi maih, phalihi depouang maih, maithangsii, hounthaimisihuh deteinyiu mian a dethahiao maih ogoujang-e sivoi hai a detha otiao okou hihoung loupule zagai gaihai oliam gai.

(2). Maihnyiuli maihsohuh lithatha okamhili ohazi ne kiu a lou gai. Oliamtha nai oliamdetha mong o jiam khou zang lou pule osatlinyim maih maihso opamsi vizianthi a lou gai.

အပိုဒ် ၂၆

(၁) လူတိုင်းတွင် ပညာသင်ယူခွင့် ရှိသည်။ ပညာသင်ကြားရေးသည် အနည်းဆုံး မူလတန်းနှင့် အခြေခံအဆင့်တို့တွင် အခမဲ့ ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ဖြစ်ရမည်။ စက်မူလက်မှုနှင့် အသက်မွှေးဝမ်းကျောင်းပညာများကို လူအများ သင်ယူနိုင်စေရမည် ဖြစ်ပြီး အဆင့်မြင့်ပညာရေးကို အရည်အချင်းပေါ် အခြေခံ၍ အားလုံး တန်းတူရည်တူ ရရှိစေရမည်။

(၂) ပညာရေးကို လူသားတို့၏ ကိုယ်ရည်ကိုယ်ဆွေး အပြည့်အဝ ဖွံ့ဖြိုးစေရန်နှင့် လူအခွင့်အရေးနှင့် အခြေခံလွှတ်လပ်ခွင့်များကို ပိုမို လေးစားလာစေရန် ဦးတည်သင်ကြားစေရမည်။ ပညာရေးသည် နိုင်ငံအားလုံးအတွင်း၊ လူမျိုး သို့မဟုတ် ဘာသာရေးဆိုင်ရာ အပ်စု များအတွင်း နားလည်မှာ သည်းခံမှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ မြှင့်တင်ရမည်ဖြစ်ပြီး ဤမ်းချမ်းရေးထိန်းသိမ်းမှုအတွက် ကုလသမဂ္ဂ ၏ ဆောင်ရွက်ချက်များကို တိုးမြှင့်စေရမည်။

(၃) မိမိတို့၏ ကလေး ပညာရေးကို ရွှေးချယ်ရာ၌ မိဘတို့တွင် လက်ညီး အခွင့်အရေး ရှိသည်။

အပိုဒ် ၂၇

(၁) လူတိုင်းတွင် လူအဖွဲ့အစည်း၏ ယဉ်ကျေးမှုဘဝ်၌ လွှတ်လပ်စွာ ပါဝင် ဆောင်ရွက်ခွင့်၊ အနုပညာကို လွှတ်လပ်စွာ ခံစားခွင့်နှင့် သိပ္ပံ့ပညာတိုးတက်မှုနှင့် ငှုံး၏ အကျိုးရလဒ်များကို လွှတ်လပ်စွာ မျှဝေခံစားခွင့် ရှိသည်။

Ngogao 26

(1). Maihji opamsi a omoin onyiluh a oliam gai. Omoin onyiliam li maih mong o oliamsouang hoakngam shian nenyu omo deluh nyiluh a simluh lou gai. Noithang pulai tehlao nyu o opamsi a omoin onyi luh a lou gai. Momojangthat liam hai a omoin onyi ne sim luh-e zou-e moinluh nyi luh hoiki a lou gai.

(2). Momozagai khakhu a litha omoin onyi ne mi-e simluh a lou gai. Omoin onyi ne khiankhan pamsi mong o, maihlai detienyi oziamkhamliam hoi mong o onyila, ojiluh ne ojoujonhou ne nai noakmi hang a lithatha oluhvaokiu maih zak gai.

(3). Miansohuh a omoin onyi liam zian a maih ne poulinyiuh tehsalai gai.

Ngogao 27

Maihjipamsi a ovizian si ne si a nai, omoin onyi nyiluh a kha o khu a nung opamsi miansi omi zaphe a oliam gai.

(၂) လူတိုင်းတွင် မိမိ၏ကိုယ်ပိုင်ညာ၏ဖြင့် ကြိစည်ဖန်တီးထုတ်လုပ်သော သိပ္ပံပညာမှုဖြစ်စေ၊ စာပေမှုဖြစ်စေ၊ အနုပညာမှုဖြစ်စေ ဖြစ်ထုန်းလာသည့် ဂုဏ်နှင့် ရပ်ဝတ္ထု၊ အကျိုးကျေးဇူးများကို ကာကွယ်မှု ရပိုင်ခွင့် ရှိသည်။

୩୦୫୩ ଜୟ

လူတိုင်းသည် ဤကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခါး
အရေးများနှင့် လွှတ်လပ်ခွင့်များကို အပြည့်အဝ အကောင်အထည်
ဖော်နိုင်မည့် လူမှုရေးစနစ်နှင့် နိုင်ငံတကာဆက်ဆံရေးစနစ် တစ်ရပ်
ကို ခံစားပိုင်ခွင့် ရှိသည်။

ଅଧ୍ୟେତ୍ରୀ

(၁) လူတိုင်းသည် မိမိ၏ ကိုယ်ရည်ကိုယ်သွေးကို လူအသိက်အဝန်း၊ အတွင်း၌သာ လွတ်လပ်ပြည့်ဝစာ ဖွံ့ဖြိုးစေနိုင်သည်ဖြစ်၍ ယင်းအသိက်အဝန်းအပေါ် တာဝန်ရှိသည်။

(j) မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာ
တွင် လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်
ခွင့်များကို အသိအမှတ်ပြု၍ လေးစားရန်အလိုကှာလည်းကောင်း၊
ဒီမိုကရေစိလူအဖွဲ့အစည်းတွင် တရားမျှတော့ လိုအပ်ချက်များ
ဖြစ်သည့် ကိုယ်ကျင့်တရား၊ အများပြည်သူ အေးချမ်းသာယာရေး
နှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းရန်အလိုကှာလည်း
ကောင်း ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များအတိုင်း
သာ ကျင့်သုံးပိုင်ခွင့် ရှိသည်။

(2). Maihjipamsi a mian dangdou nah diangluh hou-e, lahiat monglou pule, joi hou mong o pule nai von hou mong o lou pule olizian zap oliam gai.

Ngogao 28

Maihjipamsi a nung onyihun lahiat mong o nyihun toudahde-e mian mouang siaovoung-e tao-e voi tian a lithatha khiamkhan kiki li maihji kiki huh jang-e olizian zap a oliam gai.

Ngogao 29

(1). Maihjipamsi a mian momo mouang siao mong o khakhu a litha siluh a salai gai.

(2). Mian omouangsiao ne nah ganki-e voi a lithaththa oma maih omouangsiao ne le vizian-e otou hat a, mian mouangdoum-e tha-e mai mong mian kiki maihji pamsi mouangjam a litha nai khakhu a litha ngokham ne ganki thi a lou gai.

(၃) အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့်
ကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို
ဆန့်ကျင်၍ ကျင့်သုံးခြင်း မပြု၍။

အပိုဒ် ၃၀

နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦး
တစ်ယောက်အတွက်ဖြစ်စေ ဤကြေညာစာတမ်းပါ အခွင့်အရေး
များနှင့် လွတ်လပ်ခွင့်များကို ပျက်စီးရာ ပျက်စီးကြောင်း ရည်ရွယ်
လျက် တစ်စုံတစ်ခုသော ဆောင်ရွက်ချက်တွင် ပါဝင်ရန် သို့မဟုတ်
ကိုယ်တိုင်ဆောင်ရွက်ရန် အခွင့်ရှိသည်ဟူ၍ ဤကြေညာစာတမ်းပါ
စာသားတစ်ရပ်ရပ်ကို အဓိပ္ပာယ်ကောက်ယူခြင်း မရှိစေရ။



(3). Nung gousoi khiamkhan nah khamtoule maih ngokhamsiam ne mian mouangsiao nah devizian-e ganki a itha ai.

Ngogao 30

Khiamkhan zaklizak litha loupule, maihji hoi zaklizak litha loupule, nai maihji zagai zaklithalou pule nung onyihun ngokham siam mong o nung onyihun lahiat siam mong halimaih mian mouangsiao gankilimaih ne oluhthi-an a oluhjoi-an diangtouh-e ganki a maih atei mian ah voi a oliamgaiteh nung onyihun siam nah othat louzian maih atie.



